

ရောင် 不同的颜色 ②离开, 相距: တမြို့နှင့်တမြို့သိပ်မ ~ ဝါ။ 两个城市相距不远。

ကွာစီ နှု၊ <kwa si'> [汉]瓜子

ကွာတ နှု၊ <kwa ta'> [英 quarter] 四分之一英担(英国为 28磅, 美国为25磅)

ကွာတား နှု၊ <kwa ta: > [英 quarter] ①四分之一 ②营房, 禁闭室

ကွာတားကြေး နှု၊ <kwa ta: gyei: > [英· 緬 quarter + ကြေး] 按季度付税额

ကွာတားချ နှု၊ <kwa ta: khya' > [英· 緬quarter + ချ] 【军】 关禁闭

ကွာတားပိုင်နယ်ပွဲ နှု၊ <kwa ta: phain ne bwe: > [英· 緬 quarter final + ပွဲ] 【体】四分之一决赛

ကွာတမ်းတရား နှု၊ <kwa dan: t-ya: > 离婚案例

ကွာနိုင် နှု၊ <kwa nain > = ကွီနိုင်

ကွာပိန် နှု၊ <kwa pein > [巴] (诗) 国王, 皇帝

ကွာရှင်း က၊ <kwa shin: > 离婚, 离异: လင်မယား ~ ခြင်း 夫妻离婚

ကွာသက်ဖက် နှု၊ <kwa l-phet > 緬古时夫妻离婚时请人吃的拌咸茶

ကွာလမ်း က၊ <kwa lan: > (古) 不同, 差别

ကွာလှမ်း က၊ <kwa hlan: > 距离远, 远离: မိုင်၁၀၀၀၀ကျော်မျှခရီး ~ သည်။ 相距万余英里。

ကွာဝေး က၊ <kwa wei: > 相距, 离开, 远: ရန်ကုန်သိပ်ကမ်းသည် ပင်လယ်နှင့်၂၁မိုင်သာ ~ သည်။ 仰光港与海口相距仅二十一英里。

ကွာဟ က၊ <kwa ha' > 差距, 差别; 裂开(缝): ကျေးလက်ဒေသနှင့်မြို့များသည်အဆင့်အတန်းချင်း ~ လွန်းလှသည်။ 城乡差别很大。 / ~ နေတဲ့ပျဉ်ထောင်ကြား 裂开的木板缝

ကွီ မသ၊ <kwi' > (动物或人) 被突然抓住时发出的声音: လာခိုးကြည့်စမ်းမင်း ~ သန့်မြည်သွားအောင်ဖမ်းကြမယ်ကွ။ 你来偷偷试试, 我一下子就会把你抓住。

ကွီနိုင် နှု၊ <kwi nain > [英 quinine] 奎宁: ~ ဆေးပင်ခေါက် 金鸡纳树的皮

ကွေ I နှု၊ <gwei' > ①古代緬甸一民族名 ② = ကွေ့နီ ③转折点, 拐弯处, (河、海的) 湾: ပင်လယ် ~ 海湾 / လမ်း ~ 道路拐弯处 II နှု၊ <kwei' > 弯曲, 弯 III က၊ <kwei' > 转弯, 拐弯

ကွေ့ကောက် နှု၊ <kwei' kaut > 弯曲, 迂回曲折

ကွေ့ကျောက်နီ နှု၊ <gwei' kyaut ni > = ကွေ့နီ

ကွေ့ကျောက်ရွှေ နှု၊ <gwei' kyaut shwei > 【矿】黄赭石

ကွေ့ချိုး က၊ <gwei' khyo: > 转弯: ဟိုရွှေနားရောက်ယင်ညာဘက်ကို ~ သွားပါ။ 到前边往右拐。

ကွေ့ချောင်ကွေ့လည် က၊ <kwei' gyaun kwei' le > ①弯弯曲曲

曲 ②狡猾

ကွေ့ချောင်လိပ်လှစ် က၊ <kwei' gyaun lein lit > ①弯弯曲曲 ②狡猾

ကွေ့တီးကွေ့ကောက် က၊ <kwei' ti: kwei' kaut > 弯弯曲曲

ကွေ့နာ နှု၊ <kwei' na/ gwei' na > 【医】麻疯, 分: ကွေ့ကြက် ချေး၊ ကွေ့ပေါက်ပေါက်၊ ကွေ့ပုန်း 等种, 也称 ပွေးရုန်းနာ

ကွေ့နီ နှု၊ <gwei' ni > 【矿】红赭石, 代赭石(一种赤铁矿)

ကွေ့လည် က၊ <kwei' le > 转弯, 弯曲

ကွေ့လည်ချောင်ပတ် က၊ <kwei' le gyaun bat > 拐弯抹角: ~ ပြောသည်။ 拐弯抹角地说。

ကွေ့လည်ဆန်းပြား နှု၊ <kwei' le hsan: bya: > (古) ①极其弯曲 ②特别狡猾, 狡猾透顶

ကွေ့လိမ် နှု၊ <kwei' lein > ①弯曲 ②狡猾, 耍花招

ကွေ့ဝါ နှု၊ <gwei' wa > 黄赭石

ကွေ့ က၊ <kwei > (诗) 没有, 脱离, 离开

ကွေ့ကင်း က၊ <kwei kin: > 分开, 分离

ကွေ့ကွင်း က၊ <kwei kwin: > ①破裂, 离婚 ②分离: ချစ်သူနှင့် ~ ရသည်။ 不得不与情人分离。

ကွေ့ က၊ <kwei: > 弯, 弄弯, 卷曲, 蜷缩(身子): တင်မောင်သည် ~ နေအောင်ကတတ်၏။ 丁貌跳舞跳得很起劲。

ကွေ့ကောက် က၊ <kwei: kaut > 弯曲, 卷曲

ကွေ့ကြက် နှု၊ <kwei: kywet > 【解】收缩肌

ကွေ့ညွတ် က၊ <kwei: nyut: > 弯垂, 弯斜: သစ်ကိုင်းတွေဟာ ~ ရှိကျနေသည်။ 树枝弯垂着。

ကွေ့တလွေး နှု၊ <kwi: d-lwei: > (诗) 幼小

ကွေ့ရစ် က၊ <kwei: yit > (诗) 盘绕

ကွေ့လေး နှု၊ <kwei: lei: > = ကွေ့လွေး

ကွေ့လွေး နှု၊ <kwei: lwei: > (诗) 幼小

ကွဲ ဝါ <kwe' > 啊, 呀, 吧 (长辈对幼辈或同辈之间表示亲切的语气): ဘာလဲ ~ ။ 什么事啊? / ဖြစ်ပုံကသည်လို ~ ။ နားထောင်ကြ။ 事情是这样的, 你们听我讲吧!

ကွဲ I နှု၊ <gwe: > 岸边拴竹筏或木排的木桩 II က၊ <kwe: > ①破裂, 碎: ပန်းကန် ~ သွားသည်။ 碗打破了。 / ပုံး ~ သွားသည်။ 炸弹爆炸了。 / နား ~ လှမတတ်ဆူသည်။ 耳膜几乎被震破了(震耳欲聋)။ ②分化, 分裂, 分离, 分开, 失散: နှစ်ဂိုဏ်း ~ သွားတယ်။ 分成两派。 / လူချင်း ~ သွားတယ်။ 走散了。 / လင်မယား ~ သွားပြီ။ 夫妻离婚了。 ③(会议、集会) 结束, 散了: (云雾) 散开了: ညီလာခံ ~ သည်။ (大会) 散会了。 / ဈေး ~ ပြီ။ 集散了。 / နှင်းများမ ~ သေးဘူး။ 雾还没有散。 ④区别, 差别: ဤဝေါဟာရနှစ်လုံး၏အဓိပ္ပါယ်ချင်း ~ နေသည်။ 这两个单词的意义不同。 III နှု၊ <kwe: > (俚) 极其, 太: ~ အောင်လှတယ်။ 太漂亮了。

ကွဲကျေ နှု၊ <kwe: kyei > ①粉碎: ဖျန် ~ သွားတယ်။ 玻璃粉